

များကို ~ ထားသည်။ 封锁军事消息。

မှောင်စပျိုးချိန် နှ၊ <hmaun za' pyo: gyein> 天刚黑时，傍晚，黄昏

မှောင်တရီရီ ကဝ၊ <hmaun t-yi yi> (罕)暮色苍茫

မှောင်နက် က၊ <hmaun net> 漆黑，黝黑：လမိုက်ညပြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ~ နေသည်။ 因是月黑夜，周围一片漆黑。 / အသားအရောင် ~ နေသည်။ 肤色黝黑。

မှောင်နှင့်မည်းမည်း ကဝ၊ <hmaun hnin' me: me:> 黑漆漆，黑洞洞

မှောင်မိုက် နဝ၊ <hmaun mait> 黑暗，漆黑

မှောင်မည်း နဝ၊ <hmaun me:> 黑暗，漆黑：မီးပျက်သဖြင့် တတိုက်လုံး ~ နေသည်။ 灯坏了，整个楼漆黑一片。 / ညဉ့်သန်း ကောင်မှောင်မှောင်မည်းမည်းဖြစ်နေခိုက် 在漆黑的深夜

မှောင်မှိုင်း နဝ၊ <hmaun. hmain:> 阴霾，昏暗：မိုးရိပ်ကြောင့် ကောင်းကင်တစ်ခုလုံး ~ နေသည်။ 由于阴云遮盖，整个天空昏沉沉的。

မှောင်ရိ နဝ၊ <hmaun yi> 昏暗，朦胧：~ စနေဝင်ဖူးဖျားတွင် 在暮色苍茫中

မှောင်ရိဖျားအချိန် နှ၊ <hmaun yi phyo: phya: a-khyein> 黄昏

မှောင်ရိရီ ကဝ၊ <hmaun yi yi> (天色)阴沉沉

မှောင်ရိမ် နှ၊ <hmaun yeit> 阴影，阴暗的角落

မှောင်အတိ နှ၊ <hmaun a-ti'> 一片黑暗：~ ကျနေသည်။ 黑暗笼罩着一切。 / ~ ပြည့်ဖုံးသောခေတ်ဟောင်း 暗无天日的旧社会

မှိုင်း က၊ <hmain> 垂头丧气，无精打采；发呆：သူ့ကိုကြည့် ရတာအမြဲ ~ နေတာပဲ။ 他看上去总是那样无精打采的。 / ~ တိုင်တိုင်ဖြစ်နေသည်။ 变得无精打采。 / ကလေးများနေပ ကောင်းလျှင် ~ တတ်သည်။ 孩子有病时显得发蔫。

မှိုင်းငေး ကဝ၊ <hmain ngei:> 发呆

မှိုင်းတိမှိုင်းတိုင် ကဝ၊ <hmain ti' hmain tain> 垂头丧气，无精打采

မှိုင်းတွေ က၊ <hmain twei> 发呆，愣着：သူမသည်ခပ်လေးလေး ပြောပြီး ~ ငေးမောနေမိသည်။ 她慢慢地说完话就发起呆来。

မှိုင်းတွေချ က၊ <hmain twei khya'> 发呆，无精打采：စိတ် ညစ်ပြီး ~ နေ၍အကျိုးထူးမည်မဟုတ်။ 忧愁，精神不振是没有用的。

မှိုင်းတွေတွေ ကဝ၊ <hmain twei dwei> 垂头丧气，无精打采：အကြံမအောင်၍ ~ ဖြစ်နေသည်။ 因计划没实现而无精打采。

မှိုင်း I နှ၊ <hmain:> 朦胧，昏暗：မိုးကောင်းကင်တစ်ခုလုံး ~ နေသည်။ 整个天空阴沉沉的。 II နှ၊ <hmain:> ①烟，烟雾② 迷惑人的烟幕

မှိုင်းကျည် နှ၊ <hmain: kyi> 【军】烟幕弹

မှိုင်းခိုး နှ၊ <hmain: go:> 烟雾，黑烟

မှိုင်းခိုးတိုက် က၊ <hmain: go: tait> 烟熏

မှိုင်းခံ က၊ <hmain: khan> 受烟熏，(往孔明灯内)充烟 气：မီးပုံးပျံ ~ ပြီးလွှတ်သည်။ 往孔明灯里充烟后放上天 空。

မှိုင်းချ က၊ <hmain: khya'> 放烟幕

မှိုင်းငွေ နှ၊ <hmain: ngwei'> 烟

မှိုင်းငွေရိုက် က၊ <hmain: ngwei' yait> 烟熏

မှိုင်းခွဲ က၊ <hmain: swe:> 沾满油烟：မီးဖိုချောင်မှာ ~ နေ သည်။ 厨房里沾满油烟。

မှိုင်းဆေး နှ၊ <hmain: zei:> (医病用)熏药

မှိုင်းညို့ က၊ <hmain: nyo'> 朦胧，烟雾弥漫：ကောင်းကင် တစ်ခုလုံး ~ နေသည်။ 天色灰蒙蒙的。 / မှိုင်းမှိုင်းညို့.ညို့.နှင့် မြင့်မားသောတောင်ထွတ် 云雾缭绕的高山顶峯

မှိုင်းညို့ က၊ <hmain: nyo> = မှိုင်းညို့.

မှိုင်းတိုက် က၊ <hmain: tait> ①薰，施放烟幕：ခြင်မနေနိုင် အောင် ~ သည်။ 用烟熏蚊子。②蒙蔽：ဝါဒဖြန့်ပြီး ~ နေ သည်။ 利用宣传手段来蒙蔽(别人)。

မှိုင်းထိုင်း က၊ <hmain: htain:> 萎靡不振，迟钝

မှိုင်းပျံ နှ၊ <hmain: pya'> 朦胧：အဆောက်အဦကြီးများကို ~ စွာမြင်နေရသည်။ 高大的建筑物隐约可见。

မှိုင်းပျံပျံ ကဝ၊ <hmain: pya' bya'> 朦胧地

မှိုင်းပုံး နှ၊ <hmain: bon:> 烟幕弹

မှိုင်းမ က၊ <hmain: ma'> 扶助，保佑：လွတ်လပ်ရေးရလိုလျှင် နတ်ဒေဝါ ~ တော်မူပါဟုဆိုတောင်းနေ၍မဖြစ်။ 要获得独立不 能靠祈祷天神。

မှိုင်းမိ က၊ <hmain: mi'> 受蒙蔽，受骗上当：နယ်ချဲ့တို့မှိုင်း မိရအောင်သတိထားပါ။ 要警惕，不受帝国主义的蒙骗。

မှိုင်းမှိုင်းမှိုင်း ကဝ၊ <hmain: mo' mo'> 朦朦胧胧，阴沉沉

မှိုင်းမိုက် နှ၊ <hmain: mait> = မှိုင်းမှောင်

မှိုင်းမည်း နှ၊ <hmain: me:> = မှိုင်းမှောင်

မှိုင်းမှောင် နှ၊ <hmain: hmaun> 昏暗：ဖုံနှင့်မီးခိုးများလုံးထ ကာ ~ သွားသည်။ 尘烟腾空而起，搞得天昏地暗。

မှိုင်းမှန် နှ၊ <hmain: hmon> 朦胧：မြင်ကွင်းတစ်ခုလုံး ~ နေ သည်။ 看到的是一片朦胧的景象。 / ကောင်းကင်တစ်ခုလုံး မှိုင်းမှိုင်းမှန်မှန်ဖြစ်နေသည်။ 整个天空都是阴沉沉的。 / နေ မထွက်သေး၍နှင့်များ ~ ဝေရီနေ၏။ 太阳还没出来，大雾笼 罩着天空。

မှိုင်းရီ နှ၊ <hmain: yi> = မှိုင်းမှန်

မှိုင်းရုံ နှ၊ <hmain: yon> 熏烤房

မှိုင်းလုံး နှ၊ <hmain: lon:> 烟幕，烟雾：လွှတ်သည့် ~ 施 放的烟幕

မှိုင်းလုံးကော်ဇော နှ၊ <hmain: lon: kaw zaw:> ①刻花地